



## **STATEMENT FROM THE AMERICAN CHAMBER OF COMMERCE IN MYANMAR**

FEBRUARY 15, 2021 -- AMCHAM Myanmar is deeply concerned about the draft Cybersecurity bill shared with telecommunications businesses on February 9. As written, this draft is inconsistent with international standards and best practices associated with cybersecurity laws.

AMCHAM Myanmar is particularly concerned with any law that impedes the free flow of information and jeopardizes data privacy. Additionally, restrictions on the storage of data and threats of legal penalties or service blockages for failure to comply will negatively impact all businesses and future investments that use internet services in Myanmar.

Supporting the free flow of information is an essential condition for businesses and communities to operate in Myanmar.

We also take this opportunity to reiterate our previous statement made on February 4: "We unequivocally call upon all engaged stakeholders to allow for unrestricted access to information across all telecommunications systems available in Myanmar to support the free flow of information."

###

Source: <https://www.amchammyanmar.com/blog/general-news-3/post/statement-from-the-american-chamber-of-commerce-in-myanmar-287>

**မြန်မာနိုင်ငံ အမေရိကန် ကုန်သည်ကြီးများအသင်း (AMCHAM) ၏ထုတ်ပြန်ချက်**

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ - မြန်မာနိုင်ငံအတွင်းရှိ အမေရိကန် ကုန်သည်ကြီးများအသင်း (AMCHAM Myanmar) အနေဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဆက်သွယ်ရေးလုပ်ငန်းများသို့ ပေးပို့ခဲ့သော ဆိုက်ဘာလုံခြုံရေးဥပဒေ မူကြမ်းနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိပါသည်။ ဤမူကြမ်းသည် ဆိုက်ဘာဥပဒေများ နှင့် သက်ဆိုင်သော နိုင်ငံတကာစံနှုန်းများ၊ အကောင်းဆုံး အလေ့အထကောင်းများနှင့် ကိုက်ညီမှုမရှိပါ။

AMCHAM Myanmar သည် အထူးသဖြင့် သတင်းအချက်အလက် လွတ်လပ်စွာစီးဆင်းမှု ကို တားဆီးပိတ်ပင်သော၊ သတင်းအချက်အလက် လုံခြုံရေး (data privacy) ကိုခြိမ်းခြောက်နိုင်သော မည်သည့်ဥပဒေ အပေါ်မဆို စိုးရိမ်မိပါသည်။ ထို့အပြင် လိုက်နာရန်ပျက်ကွက်မှုအတွက် အချက်အလက် သို့လှောင်ခြင်း အပေါ် ကန့်သတ်မှုများ ပြုလုပ်ခြင်း နှင့် ဥပဒေကြောင်းအရ ပြစ်ဒဏ်ပေး ခြိမ်းခြောက်ခြင်း သို့မဟုတ် ဝန်ဆောင်မှုများအား ပိတ်ဆို့ခြင်း တို့သည် မြန်မာနိုင်ငံအတွင်း အင်တာနက် ဝန်ဆောင်မှုကို အသုံးပြုရန်လိုသော စီးပွားရေးလုပ်ငန်းအားလုံး နှင့် ထပ်မံဝင်ရောက်လာနိုင်သော ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းများ အပေါ်ဆိုးကျိုးသက်ရောက်စေပါသည်။

သတင်းအချက်အလက်များ လွတ်လပ်စွာ စီးဆင်းမှုအား ပံ့ပိုးထောက်ပံ့ခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများ လည်ပတ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော အခြေအနေတစ်ရပ်ဖြစ်သည်။

ဖေဖော်ဝါရီ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သော ကျွန်ုပ်တို့၏ ယခင်ကြေညာချက်ကိုလည်း ထပ်မံပြောကြားလိုပါသည်။ “ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအတွင်းရှိနိုင်သော ဆက်သွယ်ရေးစနစ် အားလုံးမှ ကန့်သတ်မှုမရှိသော သတင်းအချက်အလက်များ လွတ်လပ်စွာစီးဆင်းမှုကို ထောက်ပံ့ခြင်းအား ခွင့်ပြုရန် အတွက် သက်ဆိုင်သူ အားလုံးကိုလည်း ပြတ်ပြတ်သားသား တောင်းဆိုပါသည်။”